

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ  
မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေ

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ	
		မှ	ထိ
၁	အခန်း(၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်	၁	၃
၂	အခန်း(၂) မြေများကို စီမံခန့်ခွဲခြင်း	၃	၅
၃	အခန်း(၃) မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဆိုင်ရာ စီမံကိန်းများရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း	၆	-
၄	အခန်း(၄) မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးတို့အရ မြေအသုံးချခြင်း	၆	၇
၅	အခန်း(၅) မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များကို ထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့် ပေးခြင်းနှင့် ဖျက်သိမ်းခြင်း	၈	၉
၆	အခန်း(၆) မြေခွန်၊ မြေငှားရမ်းခစည်းကြပ်ခြင်း၊ ကောက်ခံခြင်း၊ ကင်းလွတ်ခွင့်ပြုခြင်းနှင့် သက်သာခွင့်ပြုခြင်း	၉	-
၇	အခန်း(၇) ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် မြေငှားရမ်းခြင်း	၉	၁၀
၈	အခန်း(၈) မြေသိမ်းယူခြင်း၊ မြေဝယ်ယူခြင်းနှင့် မြေလွှဲပြောင်းရယူခြင်း	၁၀	-
၉	အခန်း(၉) မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို စီမံခန့်ခွဲခြင်း	၁၀	၁၁
၁၀	အခန်း(၁၀) မှတ်တမ်းများ၊ ပုံစံများသတ်မှတ်ခြင်း၊ ထိန်းသိမ်းထားရှိခြင်းနှင့် မိတ္တူကူးယူခြင်း	၁၁	-
၁၁	အခန်း(၁၁) မြေတိုင်းတာခြင်း	၁၁	၁၂
၁၂	အခန်း(၁၂) တရားမဝင်ကျူးကျော်သည့်အဆောက်အအုံများနှင့် ကျူးကျော်သူများအားဖယ်ရှားခြင်း	၁၂	၁၃
၁၃	အခန်း(၁၃) အယူခံဝင်ခြင်း	၁၃	-
၁၄	အခန်း(၁၄) တားမြစ်ချက်များ	၁၄	-
၁၅	အခန်း(၁၅) အထွေထွေ	၁၄	၁၅

န္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေများ

အမိန့်ကြော်ငြာစာအမှတ် ၁၆/၂၀၁၅

၁၃၇၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်

(၂၀၁၅ ခုနှစ်၊ မေလ ၁၄ ရက်)

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သည် ၂၀၁၄ ခုနှစ်၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၁၃၅၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အောက်ပါ နည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

**အခန်း(၁)**

**အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်**

၁။ ဤနည်းဥပဒေများကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေများဟု ခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင် ပါရှိသော စကားရပ်များသည် ၂၀၁၄ ခုနှစ်၊ မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်။ ထို့အပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

- (က) မြေခွန်၊ မြေငှားရမ်းခ ဆိုသည်မှာ ဤနည်းဥပဒေများအရ စည်းကြပ်ကောက်ခံသော မြေခွန်နှင့် မြေငှားရမ်းခတို့ကို ဆိုသည်။
- (ခ) မြေငှားစာချုပ် ဆိုသည်မှာ ကော်မတီက သတ်မှတ်သည့် စည်းကမ်းချက်များနှင့် အညီ နှစ်တိုနှစ်ရှည်ကာလသတ်မှတ်၍ အငှားချထားသည့်စာချုပ်ကို ဆိုသည်။
- (ဂ) လိုင်စင် ဆိုသည်မှာ မြေနှင့် စပ်လျဉ်း၍ ကော်မတီက သတ်မှတ်သည့် စည်းကမ်းချက် များနှင့်အညီ မြေကို ယာယီအသုံးပြုခွင့်ပေးခြင်းကို ဆိုသည်။
- (ဃ) ပါမစ် ဆိုသည်မှာ မြေနှင့် စပ်လျဉ်း၍ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက် များနှင့်အညီ လူနေအိမ် သို့မဟုတ် အဆောက်အအုံဆောက်လုပ်နေထိုင်ခွင့်ပြုခြင်းကို ဆိုသည်။

- (င) ဘိုးဘဝိုင်မြေ ဆိုသည်မှာ ဘိုးဘွားမိဘလက်ထက်ကပင် ဓားမဦးချပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိသော မစိုက်ပျိုးသည့် မြေကိုဆိုသည်။
- (စ) မြေငှားဂရန်မြေ ဆိုသည်မှာ ကော်မတီကစည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်တို နှစ်ရှည်ကာလသတ်မှတ်၍ မြေငှားစာချုပ်ဖြင့် အငှားချထားသည့် မြေကို ဆိုသည်။
- (ဆ) ကျူးကျော်မြေ ဆိုသည်မှာ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေပေါ်တွင် ခွင့်ပြုချက်တစ်စုံတစ်ရာမရရှိဘဲ ဝင်ရောက်ကျူးကျော် နေထိုင်သော မြေကို ဆိုသည်။
- (ဇ) အခွန်လွတ်သာသနာ့မြေ ဆိုသည်မှာ မူလကနဦးပိုင်မြေ သို့မဟုတ် ဘိုးဘဝိုင်မြေကို ဥပဒေနှင့်အညီ ရရှိသော ပုဂ္ဂိုလ်က ဘာသာ၊ သာသနာအကျိုးသုံးစွဲရန်အတွက် လျှောက်ထားသဖြင့် တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုထုတ်ပေးထားသော မြေကို ဆိုသည်။
- (ဈ) အခွန်လွတ်သာသနာ့မြေဂရန် ဆိုသည်မှာ တည်ဆဲဥပဒေနှင့်အညီ ဘာသာ၊ သာသနာကိစ္စအလို့ငှာ မြေယာအပိုင်ပတ္တာ စာချုပ်ဖြင့် သတ်မှတ်ထုတ်ပေးသည့် လက်မှတ်ကို ဆိုသည်။
- (ည) အခွန်လွတ်ဗဒ္ဓသိမ်မြေ ဆိုသည်မှာ သာသနာ့မြေအတွင်း ဘာသာ၊ သာသနာ့မြေ ကိစ္စအတွက် အသုံးပြုရန်အလို့ငှာ လူပုဂ္ဂိုလ်ကသာ လျှောက်ထားခွင့်ရှိသည့်မြေကို ဆိုသည်။
- (ဋ) အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန် ဆိုသည်မှာ တည်ဆဲဥပဒေနှင့်အညီ ဝိသုဂါမသိမ်အဖြစ် အသုံးပြုရန် အသီးအခြားမြေပေးအမိန့်ဖြင့် သတ်မှတ်ထုတ်ပေးလိုက်သည့် လက်မှတ် ကို ဆိုသည်။
- (ဌ) မြို့ကွက်မြေပုံ ဆိုသည်မှာ အခြေခံအင်ဂျင်နီယာပိုင်းဆိုင်ရာများဖြင့် စနစ်တကျ ရေးဆွဲပြီး မြို့ပြစီမံကိန်းနှင့်အညီ မြို့ကွက်ရိုက် ဖော်ထုတ်ထားသည့် အခြေပြမြေပုံကို ဆိုသည်။
- (ဍ) ဌာန ဆိုသည်မှာ ဤနည်းဥပဒေများပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် ကော်မတီ က သတ်မှတ်တာဝန်ပေးအပ်သည့် သက်ဆိုင်ရာဌာနကို ဆိုသည်။

(ဃ) ကော်လိတ္တော်အရာရှိ၊ လက်ထောက်ကော်လိတ္တော်အရာရှိ ဆိုသည်မှာ ကော်မတီက ဤနည်းဥပဒေပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် ခန့်အပ်တာဝန်ပေးအပ်ထားသည့် အရာရှိကိုဆိုသည်။

**အခန်း(၂)**

**မြေများကို စီမံခန့်ခွဲခြင်း**

၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ အောက်ဖော်ပြပါ မြေများမှအပ ကော်မတီ ပိုင်မြေများ၊ ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများ၊ တည်ဆဲဥပဒေနှင့်အညီ သိမ်းယူထားသော မြေများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ လွှဲပြောင်းရယူထားသောမြေများ၊ ပုဂ္ဂလိကပိုင်မြေများနှင့် မြေငှားစာချုပ်ဖြင့်ဖြစ်စေ၊ လိုင်စင်ဖြင့်ဖြစ်စေ၊ ပါမစ်ဖြင့်ဖြစ်စေ၊ ပုဂ္ဂလိကအား နေထိုင်အသုံးပြုခွင့် ပေးထားသော မြေများကို မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲပိုင်ခွင့် ရှိသည်-

- (က) နိုင်ငံတော်ပိုင်မြေ
- (ခ) အစိုးရဌာန၊ အဖွဲ့အစည်းပိုင်မြေ၊
- (ဂ) အခွန်လွတ်သာသနာမြေနှင့် အခွန်လွတ်ဗဒ္ဒသိမ်မြေ၊
- (ဃ) လယ်ယာမြေနှင့် မြေလွတ်မြေရိုင်း၊
- (င) စားကျက်မြေ။

၄။ အရန်မြေများကို အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ အနာဂတ် စီမံကိန်းများနှင့်အညီ စီမံခန့်ခွဲနိုင်သည်။

၅။ ကော်မတီသည် နည်းဥပဒေ ၃ အရ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများကို အောက်ပါအတိုင်း စီမံ ခန့်ခွဲပိုင်ခွင့်ရှိသည် -

- (က) မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးနှင့်အညီ မြေအသုံးချခြင်းနှင့် စပ်လျဉ်း၍ စီမံချက် ချမှတ်ဆောင်ရွက်ခြင်း၊
- (ခ) တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲ ရေးနှင့်အညီ မြို့ကွက်များဖော်ထုတ်၍ မြို့သစ်များတည်ထောင်ခြင်း၊ မြို့မြေစာရင်း များမြို့နယ်၊ ရပ်ကွက်၊ မြို့ကွက်မြေပုံများ ပြုစုထိန်းသိမ်းခြင်း၊ မြေအသုံးချမှုဇုန် အလိုက် မြို့မြေအသုံးချမြေပုံများ ပြုစုထိန်းသိမ်းခြင်း၊

- (ဂ) မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များထုတ်ပေးခြင်းနှင့် နေထိုင် အသုံးပြု ခွင့်ပေးခြင်း၊
- (ဃ) မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များကို သက်တမ်းသတ်မှတ်ခြင်း၊ သက်တမ်းတိုးမြှင့်ပေးခြင်း၊ စည်းကမ်းဖောက်ဖျက်ပါက ဖျက်သိမ်းခြင်း၊
- (င) မြေများကို လဲလှယ်ခြင်း၊ မြေပိုင်ဆိုင်ခွင့်အမည်လွှဲပြောင်းခြင်း၊ မြေတိုင်းတာခြင်း၊ ခွဲစိတ်ခွင့်ပြုခြင်း၊ သက်သေခံမြေပုံ၊ မြေရာဇဝင်ထုတ်ပေးခြင်း၊ မြေတန်ဖိုးဖြတ်ခြင်း နှင့် အခြားနည်းဖြင့်စီမံခန့်ခွဲခြင်း၊
- (စ) မြေခွန်၊ မြေငှားရမ်းခစည်းကြပ်ခြင်း၊ ကောက်ခံခြင်း၊ ကြွေးကျန် ကောက်ခံခြင်း၊ မြေခွန်၊ မြေငှားရမ်းခကင်းလွတ်ခွင့်ပြုခြင်း၊ သက်သာခွင့်ပြုခြင်း၊ ပြန်လည် သတ်မှတ်စည်းကြပ်ခြင်း၊ စာရင်းမှပယ်ဖျက်ခြင်းနှင့် မြေခွန်၊ မြေငှားရမ်းခ ပိုငွေ ပြန်အမ်းခြင်း၊
- (ဆ) တရားမဝင်ကျူးကျော်ခြင်းမပြုနိုင်ရန် တားမြစ်ခြင်းနှင့် တရားမဝင် ကျူးကျော်သည့် အဆောက်အအုံများ၊ တရားမဝင်ကျူးကျော်သူများကို ဖယ်ရှားခြင်း၊ တရားစွဲဆို ခြင်း၊
- (ဇ) ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃(က)ပါ ပြဋ္ဌာန်းချက်အရ "လယ်ယာမြေ" ဟူသော စကားရပ်တွင် အကျုံးမဝင်သော လယ်ယာမြေများအား အစိုးရအဖွဲ့သို့ တင်ပြပြီး အစိုးရမြေအဖြစ် သတ်မှတ်ခြင်း၊
- (ဈ) မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေး အကောင်အထည်ဖော်ရာတွင် မလွတ်ကင်းသော ပုဂ္ဂလိကပိုင်မြေမှ အဆောက်အအုံကို နိုင်ငံသား၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ပိုင်ဆိုင်မှုကို ထိခိုက်ဆုံးရှုံးမှုမရှိစေဘဲ စီမံဆောင်ရွက်ခြင်း၊
- (ည) သက်ဆိုင်ရာဝန်ကြီးဌာနက မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးနှင့်အညီ တည်ထောင် ပြီးသော မြို့သစ်များ၊ စီမံကိန်းဇုန်များ၊ အိမ်ရာ စီမံကိန်းများကို အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် လွှဲပြောင်းရယူ ပြီး ဤနည်းဥပဒေများနှင့်အညီ စီမံခန့်ခွဲခြင်း၊
- (ဋ) လူနေရပ်ကွက်များ၊ မြို့တွင်းမြို့ပြင်ရှိအဆောက်အအုံများ၊ စက်ရုံအလုပ်ရုံများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ မီးလောင်ပျက်စီးသွားပါက ယင်းမီးလောင်မြေ များကို မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးနှင့် လိုက်လျောညီထွေမှုရှိစေရန် စနစ်တကျ

စီမံခန့်ခွဲခြင်း၊ ယင်းကဲ့သို့ စီမံခန့်ခွဲနိုင်ရန် ဥပဒေနှင့်အညီ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊

- (၄) မြစ်၊ ချောင်းကမ်းပါးပြိုခြင်း၊ ရေတိုက်စားခြင်းစသည့် သဘာဝဘေးအန္တရာယ် တစ်ခုခုကြောင့် ပျက်စီးသွား၍ ပေါ်ပေါက်လာသောမြေများကို စီမံခန့်ခွဲခြင်း၊
- (၅) ပိတ်သိမ်းပြီးဖြစ်သည့် သုဿန်မြေများကို မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးနှင့်အညီ စီမံခန့်ခွဲခြင်း၊
- (၆) မြို့ပြစီမံကိန်းနှင့်အညီ လိုအပ်ပါက မြေအမျိုးအစားနှင့် မြေအသုံးချမှုများကို ပြုပြင် ပြောင်းလဲသတ်မှတ်ခြင်း။

၆။ ကော်မတီသည် -

- (က) နည်းဥပဒေ ၃၇၊ ၃၈ နှင့်အညီ အများပြည်သူအကျိုးအတွက် တည်ဆဲဥပဒေများ နှင့်အညီ လျော်ကြေးပေး၍ သိမ်းယူထားသော သို့မဟုတ် ကာလတန်ဖိုးညှိ၍ ဝယ်ယူထားသော မြေနှင့် အဆောက်အအုံများကို မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေး တို့အရ လိုအပ်သလို စီမံခန့်ခွဲနိုင်သည်။
- (ခ) နည်းဥပဒေ ၃၉၊ ၄၀၊ ၄၁ နှင့် ၄၂ တို့နှင့်အညီ လွှဲပြောင်းရယူထားသောမြေများကို မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးနှင့်အညီ လိုအပ်သလို စီမံခန့်ခွဲနိုင်သည်။

၇။ ကော်မတီသည် နည်းဥပဒေ ၅ နှင့် ၆ တို့အရ မြေများစီမံခန့်ခွဲပိုင်ခွင့်ကို သတ်မှတ်ချက် များနှင့် အညီ ဆောင်ရွက်ရန် ရုံးအကြီးအမှူးနှင့် ဌာနမှူးတို့အား လွှဲအပ်တာဝန်ပေးနိုင်သည်။

၈။ ကော်မတီသည် ဤနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ မြေစီမံခန့်ခွဲမှုနှင့် မြေခွန် မြေခ အရပ်ရပ်ကောက်ခံမှုဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် ကော်လိတ္တော် အရာရှိ၊ လက်ထောက်ကော်လိတ္တော်အရာရှိနှင့် သင့်လျော်သည့်ဝန်ထမ်းအား တာဝန်ပေးအပ်၍ ဆောင်ရွက် စေနိုင်သည်။

၉။ ကော်မတီသည် နည်းဥပဒေ ၃၆ အရ မြေငှားရမ်းသည့် ကိစ္စရပ်များတွင် ပဋိညာဉ်စာချုပ်ပါ သက်တမ်းကုန်ဆုံးလျှင် ဖြစ်စေ၊ ပဋိညာဉ်စာချုပ်ပါ စည်းကမ်းနှင့် ညီညွတ်မှုမရှိ၍ ရပ်စဲလျှင်ဖြစ်စေ၊ ပြန်လည်အပ်နှံလျှင်ဖြစ်စေ၊ မြေနှင့် မြေပေါ်ရှိ အဆောက်အအုံများ၊ လုပ်ငန်းများကို လွှဲပြောင်း လက်ခံခြင်း၊ စီမံခန့်ခွဲခြင်းပြုနိုင်သည်။

အခန်း(၃)

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဆိုင်ရာ စီမံကိန်းများရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း။

၁၀။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွက်ဖြစ်စေ၊ တိုးချဲ့ရန်ရည်ရွယ်သည့် နယ်မြေအတွက် ဖြစ်စေ၊ ရေးဆွဲထားသော မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။

၁၁။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးနှင့်အညီ မြို့တော်၏ မြို့ပြဖွံ့ဖြိုးမှု စီမံကိန်း တစ်ရပ်ကို အသေးစိတ်ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ ပြန်လည်သုံးသပ်၍ ပြုပြင်ပြောင်းလဲခြင်း များ ပြုလုပ်နိုင်သည်။

၁၂။ ကော်မတီသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးတို့အရ မြို့ကွက်များဖော်ထုတ်၍ မြို့သစ်များ တည်ထောင်နိုင်သည်။

၁၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်ခြင်းမရှိသော ရပ်ကွက်များ၊ ကျေးရွာများနှင့် နေရာများကို စနစ်တကျမြို့ကွက်ရိုက်ခြင်း၊ ပြန်လည်နေရာ ချထား ခြင်းတို့ကို ပြုလုပ်နိုင်သည်။

၁၄။ ကော်မတီသည် ကျူးကျော်ရပ်ကွက်များအား ဥပဒေနှင့်အညီ ဖျက်သိမ်းခြင်းနှင့် စီမံခန့်ခွဲ ခြင်းများ ပြုလုပ်နိုင်သည်။

၁၅။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဆိုင်ရာ စီမံကိန်းရေးဆွဲခြင်း၊ အကောင် အထည်ဖော်ခြင်းတို့အတွက် ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်။

အခန်း(၄)

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးတို့အရ မြေအသုံးချခြင်း

၁၆။ ကော်မတီသည် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မြေအသုံးချမှု ဆိုင်ရာမူဝါဒများ ရေးဆွဲ ခြင်းနှင့် မြေအသုံးချခြင်းဆိုင်ရာ စီမံချက်များရေးဆွဲခြင်းတို့ကို ပြုလုပ်နိုင်သည်။

၁၇။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးတို့အရ အောက်ပါမြေ အသုံးချမှုဇုန်များ သတ်မှတ်ခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်းတို့ကို ပြုလုပ်နိုင်သည်-

- (က) အိမ်ရာမဲ့များနှင့် အခြေခံလူတန်းစားများအတွက် မြို့သစ်ဇုန်၊
- (ခ) အသေးစား၊ အလတ်စားစက်မှုဇုန်၊



- (ဂ) စီးပွားရေးအချက်အချာဇုန်၊
- (ဃ) အဆင့်မြင့်လူနေမြို့သစ်ဇုန်၊
- (င) အပြည်ပြည်ဆိုင်ရာ စီးပွားကုန်သွယ်ရေးဇုန်၊
- (စ) အပန်းဖြေပန်းခြံနှင့် ကစားကွင်းဇုန်၊
- (ဆ) အမျိုးသားယဉ်ကျေးမှုပန်းခြံဇုန်၊
- (ဇ) ဟိုတယ်၊ လူနေအိမ်အဆောက်အဦများ ဆောက်လုပ်ရန်ဇုန်၊
- (ဈ) ပြည်ပပို့ကုန်စီမံခန့်ခွဲမှုဇုန်၊
- (ည) စွမ်းအင်ဇုန်။

၁၈။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခုက သော်လည်းကောင်း၊ ပုဂ္ဂလိကသော်လည်းကောင်း၊ မြို့ပြဆိုင်ရာဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကော်မတီကရေးဆွဲထားသည့် မြို့တော်၏ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးတို့အရ လိုက်လျောညီထွေမှု ရှိမရှိစိစစ်ရမည်။

၁၉။ အစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂလိကသည် မြို့တော်နယ်နိမိတ်အတွင်း မြေအသုံးချလိုပါက ကော်မတီနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ရမည်။

၂၀။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း စီမံကိန်းဇုန်များကို မြို့တော်၏ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးတို့အရ ရေးဆွဲသတ်မှတ်နိုင်သည်။

၂၁။ ကော်မတီသည် သတ်မှတ်ထားသောဇုန်အလိုက် မြေအသုံးချမှုလိုက်လျော ညီထွေမှုရှိမရှိ စိစစ်၍လိုက်နာမှုမရှိက ဥပဒေနှင့်အညီ တားမြစ်အရေးယူနိုင်သည်။

၂၂။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးတို့အရ မြေအသုံးချခြင်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ပေးနိုင်သည်။

အခန်း(၅)

မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များကို ထုတ်ပေးခြင်း၊

သက်တမ်းတိုးမြှင့်ပေးခြင်းနှင့် ဖျက်သိမ်းခြင်း

၂၃။ ကော်မတီသည် လူနေအဆောက်အအုံများဆောက်လုပ်ရန် စက်မှုလုပ်ငန်းများလုပ်ကိုင်ရန် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများလုပ်ကိုင်ရန်နှင့် အခြားလုပ်ငန်းများဆောင်ရွက်ရန်၊ မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များကို ထုတ်ပေးနိုင်သည်။

၂၄။ ကော်မတီသည် မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များကို ထုတ်ပေးရာတွင် မြေအသုံးချမှုမူဝါဒနှင့် မြေအသုံးချခြင်းဆိုင်ရာ စီမံချက်များကို ထိခိုက်နိုင်သည့် ကိစ္စရပ်များမှအပ လိုအပ်သော အချက်အလက်များကို လျော့ပေါ့သတ်မှတ်၍ ထုတ်ပေးနိုင်သည်။

၂၅။ ကော်မတီသည် မိမိက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေကို လေလံစနစ်ဖြင့်ဖြစ်စေ၊ တင်ဒါစနစ်ဖြင့်ဖြစ်စေ၊ အခြားသင့်လျော်သောနည်းဖြင့်ဖြစ်စေ မြေငှားရမ်းခွင့် ရရှိသည့်ပုဂ္ဂိုလ်အား မြေငှားစာချုပ်ကို ချုပ်ဆိုပေးနိုင်သည်။

၂၆။ ကော်မတီသည် မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များ၏သက်တမ်းကို သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် သက်တမ်းတိုးမြှင့်ပေးခြင်းတို့ကို ပြုလုပ်နိုင်သည်။

၂၇။ (က) ကော်မတီသည် မြေငှားစာချုပ်စည်းကမ်းများ၊ လိုင်စင်စည်းကမ်းများနှင့် ပါမစ်စည်းကမ်းများကို သတ်မှတ်နိုင်သည်။

(ခ) နည်းဥပဒေခွဲ(က)အရ သတ်မှတ်ထားသောစည်းကမ်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက မြေငှားစာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ်ကို ဖျက်သိမ်း၍ လိုအပ်သလို စီမံခန့်ခွဲနိုင်သည်။ ယင်းသို့ ဖျက်သိမ်းခြင်းခံရပါက ပေးသွင်းထားသောငွေကို ပြန်လည်တောင်းခံပိုင်ခွင့် မရှိစေရ။

၂၈။ ကော်မတီသည် သာသနာရေးဆိုင်ရာ ကိစ္စရပ်များအတွက် အခွန်လွတ် သာသနာ့မြေဂရန်နှင့် အခွန်လွတ်ဗဒ္ဒသိမ်မြေဂရန်များကို သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ထုတ်ပေးနိုင်သည်။

၂၉။ ကော်မတီသည် မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များထုတ်ပေးရန်ကိစ္စနှင့် စပ်လျဉ်း၍ လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။

၃၀။ မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များကို ထုတ်ပေးရာတွင် သတ်မှတ်သည့်ကာလအတွင်း မြေငှားစာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ်ရရှိသည့် ပုဂ္ဂိုလ်၊ အစိုးရဌာန၊ အဖွဲ့အစည်းက

ငွေပေးသွင်းရန်ပျက်ကွက်ပါက ကော်မတီသည် မြေငှားစာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ်ချထားခြင်းကို ဖျက်သိမ်းနိုင်သည်။

**အခန်း(၆)**

**မြေခွန်၊ မြေငှားရမ်းခစည်းကြပ်ခြင်း၊ ကောက်ခံခြင်း၊ ကင်းလွတ်ခွင့်ပြုခြင်းနှင့် သက်သာခွင့်ပြုခြင်း**

၃၁။ ကော်မတီသည် နည်းဥပဒေ ၃ အရ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများ၏ မြေခွန်၊ မြေငှားရမ်းခများကို တည်ဆဲဥပဒေများနှင့်အညီ စည်းကြပ်ကောက်ခံရမည်။

၃၂။ ကော်မတီသည် စည်းကြပ်ကောက်ခံသည့် မြေခွန်၊ မြေငှားရမ်းခအမျိုးအစားနှင့် နှုန်းထားများကို အခါအားလျော်စွာ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ပြောင်းလဲခြင်းတို့ကို ပြုလုပ်နိုင်သည်။

၃၃။ ကော်မတီသည် ရရန်ရှိသောမြေခွန်၊ မြေငှားရမ်းခ၊ ကြွေးကျန်များကို မြေခွန်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့ အရကောက်ခံနိုင်သည်။

၃၄။ မြို့တော်နယ်နိမိတ်အတွင်း လွှဲပြောင်းသည့်မရွေ့မပြောင်းနိုင်သော ပစ္စည်းတန်ဖိုးအပေါ်တွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန် အက်ဥပဒေအရ ရရှိသည့်ငွေ၏ ၂% ကို ကော်မတီသည် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ တောင်းခံရယူခွင့်ရှိသည်။

၃၅။ ကော်မတီသည် မြေငှားစာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ်အတွက် ရရန်ရှိသည့်မြေခွန်၊ မြေငှားရမ်းခများကို လုံလောက်သောအကြောင်းရှိပါက ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ပြုနိုင်သည်။

**အခန်း(၇)**

**ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် မြေငှားရမ်းခြင်း**

၃၆။ ကော်မတီသည် ကော်မတီပိုင်မြေများ၊ ကော်မတီကစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများ၊ အရန်မြေများ၊ တည်ဆဲဥပဒေနှင့်အညီ သိမ်းယူထားသောမြေများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ လွှဲပြောင်းရယူထားသော မြေများကို -

- (က) ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရန်အလို့ငှာ နိုင်ငံသားများ၊ နိုင်ငံသားများ ဖြင့်သာ ဖွဲ့စည်းထားသော စီးပွားရေးအဖွဲ့အစည်းများအား မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သဘောတူညီချက်ဖြင့် ငှားရမ်းနိုင်သည်။

(ခ) ပြည်ပရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန်အလို့ငှာ နိုင်ငံခြားသားများ၊ နိုင်ငံခြားသားများ ပါဝင်ဖွဲ့စည်းထားသော စီးပွားရေးအဖွဲ့အစည်းများအား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သဘောတူညီချက်ဖြင့် ငှားရမ်းနိုင်သည်။

**အခန်း(၈)**

**မြေသိမ်းယူခြင်း၊ မြေဝယ်ယူခြင်းနှင့် မြေလွှဲပြောင်းရယူခြင်း**

၃၇။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးအကောင်အထည်ဖော်ရာတွင် မလွတ်ကင်းသော ပုဂ္ဂလိကပိုင်မြေနှင့် အဆောက်အအုံများကို အများပြည်သူအကျိုးအတွက် တည်ဆဲဥပဒေများနှင့်အညီ လျော်ကြေးပေး၍ မြေသိမ်းယူခြင်း သို့မဟုတ် ကာလတန်ဖိုးဖြင့် ညှိနှိုင်း၍ ဝယ်ယူခြင်း ပြုနိုင်သည်။

၃၈။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးအကောင်အထည်ဖော်ရာတွင် ပုဂ္ဂလိကပိုင်မြေကို အများပြည်သူအကျိုးအတွက် လွှဲပြောင်းရယူရန်လိုအပ်ပါက မြေသိမ်းယူခြင်းနှင့် စပ်လျဉ်း၍ လုပ်ပိုင်ခွင့်အပ်နှင်းထားခြင်းခံရသော သက်ဆိုင်ရာဝန်ကြီးဌာနက တည်ဆဲဥပဒေများနှင့်အညီ မြေသိမ်းယူရေးနှင့် သိမ်းယူပြီးသောမြေကို လွှဲပြောင်းရယူရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။

၃၉။ ကော်မတီသည် သက်ဆိုင်ရာဝန်ကြီးဌာနက မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးတို့အရ တည်ထောင်ပြီးသော မြို့သစ်များ၊ စီမံကိန်းဇုန်များ၊ အိမ်ရာစီမံကိန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ လွှဲပြောင်းရယူနိုင်သည်။

၄၀။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးအကောင်အထည်ဖော်ရာတွင် အစိုးရဌာန၊ အဖွဲ့အစည်းပိုင်မြေကို လွှဲပြောင်းရယူရန်လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းနှင့် ညှိနှိုင်းပြီး လွှဲပြောင်းရယူနိုင်သည်။

၄၁။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ ပယ်ဖျက်ပြီးသည့် စားကျက်မြေများကို သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းနှင့် ညှိနှိုင်းပြီး လွှဲပြောင်းရယူနိုင်သည်။

**အခန်း(၉)**

**မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို စီမံခန့်ခွဲခြင်း**

၄၂။ ကော်မတီသည် မြေငှားစာချုပ်ဖြင့်ဖြစ်စေ၊ လိုင်စင်ဖြင့်ဖြစ်စေ၊ ပါမစ်ဖြင့်ဖြစ်စေ၊ ပုဂ္ဂလိကအား နေထိုင်အသုံးပြုခွင့်ပေးထားသော မြေနှင့် မြေပေါ်ရှိ မရွှေ့မပြောင်းနိုင်သောပစ္စည်းများမှအပ

မိမိစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေနှင့် မြေပေါ်ရှိ မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုလုပ်နိုင်သည်။

၄၃။ ကော်မတီသည် ဤနည်းဥပဒေများ အခန်း(၈)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ သိမ်းယူထားသောမြေများ၊ ဝယ်ယူထားသော မြေများနှင့် လွှဲပြောင်းရယူထားသော မြေများကို ဤနည်းဥပဒေများနှင့်အညီ စီမံခန့်ခွဲခွင့်ရှိသည်။

**အခန်း(၁၀)**

**မှတ်တမ်းများ၊ ပုံစံများသတ်မှတ်ခြင်း၊ ထိန်းသိမ်းထားရှိခြင်းနှင့် မိတ္တူကူးယူခြင်း**

၄၄။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးနှင့် မြို့တော်၏ မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းများ မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ -

- (က) ကွန်ပျူတာမှတ်တမ်းများထားရှိရမည်။
- (ခ) မြေနှင့် ပတ်သက်သည့် သတင်းအချက်အလက်ခေတ်မီနည်းစနစ်များဖြင့် အစားထိုး ထူထောင်ရမည်။
- (ဂ) လိုအပ်သည့်မှတ်တမ်းများ၊ စာအုပ်စာတမ်းများ၊ စာရင်းဇယားများ၊ ပုံစံများကို သတ်မှတ်ထားရှိရမည်။
- (ဃ) ကွန်ပျူတာမှတ်တမ်းများ၊ အခြားလိုအပ်သည့်မှတ်တမ်းများ၊ စာအုပ်စာတမ်းများနှင့် စာရင်းဇယားများကို စနစ်တကျထိန်းသိမ်း ထားရှိရမည်။

၄၅။ ကော်မတီသည် မြေစာရင်းမှတ်တမ်းများကို သတ်မှတ်ချက်များနှင့်အညီ အများပြည်သူများအား ကြည့်ရှုခွင့်ပေးခြင်း၊ သတ်မှတ်သည့်မိတ္တူကူးခပေးဆောင်စေ၍ သက်ဆိုင်သည့်သူများကို မိတ္တူကူးယူခွင့်ပြုခြင်းတို့ ဆောင်ရွက်နိုင်သည်။

**အခန်း (၁၁)**

**မြေတိုင်းတာခြင်း**

၄၆။ ကော်မတီသည် အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခု၏ လိုအပ်ချက်အရဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦး၏ လျှောက်ထားချက်အရဖြစ်စေ၊ မြေတိုင်းတာပြီး အတည်ပြုမြေတိုင်းမြေပုံကို ထုတ်ပေးနိုင်သည်။

၄၇။ ကော်မတီ၏ခွင့်ပြုချက်အရ ဆောင်ရွက်သောမြေတိုင်းတာရေးအဖွဲ့သည် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေနှင့် ကော်မတီက မြေငှားစာချုပ်၊ လိုင်စင်၊ ပါမစ်ထုတ်ပေးထားသော မြေအတွင်းသို့ သတ်မှတ်ချက်များနှင့်အညီ နေအချိန်တွင် ဝင်ရောက်တိုင်းတာခွင့်ရှိသည်။

**အခန်း(၁၂)**

**တရားမဝင်ကျူးကျော်သည့် အဆောက်အအုံများနှင့် ကျူးကျော်သူများအား ဖယ်ရှားခြင်း**

၄၈။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးတို့အရ လိုအပ်ပါက ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေများပေါ်တွင် တရားမဝင်ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံများကို ဖယ်ရှားခြင်း၊ တရားမဝင်ကျူးကျော်ခြင်းမပြုရန် တားမြစ်ခြင်းနှင့် တရားမဝင် ကျူးကျော်သူများအား ဥပဒေနှင့်အညီ ဖယ်ရှားခြင်းတို့ကို ပြုလုပ်နိုင်သည်။

၄၉။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဆောင်ရွက်ရန် လွှဲပြောင်းရယူထားသော မြေများနှင့် တည်ဆဲဥပဒေများနှင့်အညီ သိမ်းယူထားသော မြေများပေါ်ရှိ တရားမဝင် ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံများနှင့် တရားမဝင်ကျူးကျော်သူများအား ဥပဒေနှင့်အညီ ဖယ်ရှားနိုင်သည်။

၅၀။ ၂၀၁၄ ခုနှစ်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၉၀ အရ ဖွဲ့စည်းထားသည့် ဖယ်ရှားရှင်းလင်းရေးအဖွဲ့သည် အောက်ပါလုပ်ငန်းစဉ်များကို စီမံချက်ရေးဆွဲ ဆောင်ရွက်ရမည်-

- (က) အမိန့်စာလက်ခံတစ်စောင်ကို မြေပေါ်ရှိထင်ရှားသည့်နေရာတွင်ဖြစ်စေ၊ ယင်းမြေပေါ်ရှိ အဆောက်အအုံတစ်ခုခုတွင်ဖြစ်စေ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေး အာဏာပိုင်တစ်ဦးဦး၏ ရှေ့မှောက်၌ စွဲကပ်ရမည်။
- (ခ) သတ်မှတ်သည့်အချိန်ကာလကျော်လွန်သည့်တိုင် ယင်းမြေမှ ဖျက်သိမ်း၊ ဖယ်ရှား၊ ရှင်းလင်း၊ ထွက်ခွာခြင်းမရှိပါက ဖွဲ့စည်းထားသည့် ဖယ်ရှားရှင်းလင်းရေးအဖွဲ့ဖြင့် ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် အနီးကပ်ဆုံးအစိုးရအဖွဲ့၏ အစည်းအဝေးသို့ တင်ပြ၍ လုံခြုံရေးဝန်ထမ်းများအသုံးပြုခွင့် တောင်းခံရမည်။
- (ဂ) ဖယ်ရှားရှင်းလင်းရေးအဖွဲ့သည် ဖျက်သိမ်းဖယ်ရှားရှင်းလင်းမည့်နေရာသို့ သတ်မှတ်ချိန်ထက်ကြိုတင်ရောက်ရှိပြီး ကော်မတီပိုင်မြေ၊ ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေမှ ဖျက်သိမ်းဖယ်ရှား ရှင်းလင်းထွက်ခွာရန် အချိန်သတ်မှတ်၍ အသံချဲ့စက်ဖြင့် သုံးကြိမ်သတိပေး နှိုးဆော်ရမည်။

- (ဃ) သတ်မှတ်ချိန်အထိ ဖျက်သိမ်းဖယ်ရှားရှင်းလင်း ထွက်ခွာခြင်းမရှိပါက ဖယ်ရှားရှင်းလင်းရေးအဖွဲ့က အဆိုပါမြေအတွင်း ဝင်ရောက်ဖယ်ရှားရှင်းလင်းရမည်။ ယင်းသို့ ဖယ်ရှားရှင်းလင်းရာတွင် အစိုးရပစ္စည်းမှတစ်ပါး မြေပေါ်ရှိ အခြားပစ္စည်းတစ်စုံတစ်ရာကို စနစ်တကျစာရင်းကောက်ယူ၍ သတ်မှတ်ထားသည့်နေရာသို့ သယ်ယူရွှေ့ပြောင်းပြီး စုံပုံထားရှိရမည်။
- (င) သက်ဆိုင်ရာအား စုပုံထားသည့်ပစ္စည်းများကို သယ်ယူရန် ရက်သတ်မှတ်ပေးပြီး သက်ဆိုင်ရာမှုတ်ပိုင်ပစ္စည်းများကို သယ်ယူခြင်းမပြုမီ ဖယ်ရှားရှင်းလင်းရသည့် အတွက် ကုန်ကျစရိတ်ကို သက်ဆိုင်သူကပေးဆောင်စေရန်နှင့် ပေးဆောင်ခြင်းမရှိပါက ၎င်းပစ္စည်းများကို လေ့လံတင်ရောင်းချရငွေမှ ခုနှိမ်ရယူပြီး ပိုငွေကို သက်ဆိုင် ရာသို့ ထုတ်ပေးမည်ဖြစ်ကြောင်း၊ သတ်မှတ်ရက်ကျော်လွန်ပါက တာဝန်ယူထိန်းသိမ်းမည်မဟုတ်ကြောင်း အကြောင်းကြားရမည်။
- (စ) ၎င်းမြေပေါ်တွင် နေထိုင်သူ၊ အဆောက်အဦနှင့် အခြားပစ္စည်း အရပ်ရပ်ကို ဖယ်ရှားပြီးလျှင် ကော်မတီကယင်းမြေကို လက်ရောက်ရယူပြီး "မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီပိုင်မြေ မကျူးကျော်ရ၊ ကျူးကျော်သူအား တည်ဆဲဥပဒေအရ အရေးယူမည်" ဆိုသော ဆိုင်းဘုတ်စိုက်ထူ၍ မြေသိမ်းဆည်းခြင်းအား အပြီးသတ်ဆောင်ရွက်ရမည်။

၅၁။ ကော်မတီသည် ကော်မတီပိုင်မြေ၊ ကော်မတီကစီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေ၊ မြေကွက်လပ်များနှင့် အရန်မြေများပေါ်တွင် တရားမဝင်ကျူးကျော်ဝင်ရောက်ခြင်းမပြုရန် သတိပေး တားမြစ်ချက် ဆိုင်းဘုတ်စိုက်ထူခြင်း၊ သင်္ကေတများထားရှိခြင်းတို့ ဆောင်ရွက်နိုင်သည်။

**အခန်း(၁၃)**

**အယူခံဝင်ခြင်း**

- ၅၂။ ဤနည်းဥပဒေများအရ ချမှတ်သောအမိန့်နှင့် စပ်လျဉ်း၍ မကျေနပ်သူသည်-
- (က) ကော်မတီက ချမှတ်သောအမိန့်ကို အစိုးရအဖွဲ့သို့ အမိန့်ချမှတ်ကြောင်း အကြောင်းကြားစာလက်ခံရရှိသည့်နေ့မှ ရက်ပေါင်း(၆၀) အတွင်း အယူခံဝင်နိုင်သည်။
  - (ခ) အစိုးရအဖွဲ့ကချမှတ်သောအမိန့်သည် အပြီးအပြတ်ဖြစ်စေရမည်။

အခန်း(၁၄)

တားမြစ်ချက်များ

၅၃။ မည်သူမျှကော်မတီပိုင်မြေ၊ ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေ၊ မြေကွက်လပ်များနှင့် အရန်မြေများပေါ်တွင် တရားမဝင်ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ ပစ္စည်းများစုပုံခြင်း၊ စိုက်ထူ ထားသည့် သတိပေးတားမြစ်ချက်ဆိုင်းဘုတ်များ၊ သင်္ကေတများအား ပြောင်းရွှေ့ခြင်း၊ ဖယ်ရှား ခြင်း၊ ဖျက်ဆီးခြင်း၊ ဝင်ရောက် စိုက်ပျိုးခြင်း၊ ဝင်ရောက်တူးဆွခြင်းတို့ မပြုရ။

၅၄။ မည်သူမျှကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ကော်မတီကစီမံခန့်ခွဲခွင့်ရှိသော မြေများအတွင်း မြေကွက်များအား မိမိအစီအစဉ်ဖြင့်သော်လည်းကောင်း၊ ပြင်ပရှိတရားမဝင် မြေတိုင်းများဖြင့် သော်လည်းကောင်း မြေတိုင်းတာသတ်မှတ်ခြင်းမပြုရ။

၅၅။ မည်သူမျှကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ကော်မတီက စီမံခန့်ခွဲလျက်ရှိသော မြို့နယ်ရပ်ကွက် များ၏ ပြင်ပတွင် တရားမဝင်သည့် မြေပုံ၊ မြေရာဝေငံများအား သုံးစွဲဆောင်ရွက်ခြင်းမပြုရ။

၅၆။ မည်သူမဆို ဤနည်းဥပဒေများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် ၂၀၁၄ ခုနှစ်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေအရ အရေးယူခြင်းခံရမည်။

အခန်း(၁၅)

အထွေထွေ

၅၇။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း သင့်တင့်လျောက်ပတ်စွာ အခြေကျနေထိုင်သင့် သည့် လူဦးရေကိုချင့်ချိန်လျက် သင့်လျော်သော အစီအမံများ ချမှတ်ဆောင်ရွက်နိုင်သည်။

၅၈။ ဤနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့်အကူအညီများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်း များထံမှ တောင်းခံနိုင်သည်။

၅၉။ ကော်မတီသည် ဤနည်းဥပဒေများအရဆောင်ရွက်ရန်ရှိသော လုပ်ငန်းတာဝန်များကို မိမိ လက်အောက်ရှိ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်အား လွှဲအပ်ဆောင်ရွက် စေနိုင် သည်။

၆၀။ ဌာနမှူးသည် ဤနည်းဥပဒေများအရ ဆောင်ရွက်ရန်ရှိသော လုပ်ငန်းတာဝန်များကို မိမိ လက်အောက်ရှိ သင့်လျော်သည့်ဝန်ထမ်းများအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။



၆၁။ ကော်မတီသည် ဤနည်းဥပဒေများပါ ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာ တွင် လိုအပ်သောအမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန် နိုင်သည်။

အမိန့်အရ

(ပုံ) အောင်မောင်

ဝန်ကြီး

စည်ပင်သာယာရေးဝန်ကြီးဌာန